



GRETCHEN WHITMER
GOVERNOR

STATE OF MICHIGAN
OFFICE OF THE GOVERNOR
LANSING

GARLIN GILCHRIST II
LT. GOVERNOR

အမိန့်ကြော်ငြာစာ
အမှတ် ၂၀၂၀ - ၁၂

ကုန်ပစ္စည်းပို့ဆောင်မှုများအတွက် တိုးမြှင့်ပံ့ပိုးခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ယခင်က လူသားများတွင် မတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ လက်ရှိတွင် အဆိုပါရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ရောဂါပိုးသေစေနိုင်သောကုသမှုမျိုး မရှိသေးပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ရောဂါရှိသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် ၁၉၆၃ခုနှစ် မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ ၁၉၇၆ PA 390 ၊ ပြင်ဆင်ချက်အဖြစ် MCL 30.401-421 နှင့် ၁၉၄၅ခုနှစ် အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၁၉၄၅ PA 302 ၊ ပြင်ဆင်ချက်အဖြစ် MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည်။

MCL 10.31(1). အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် “ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားဖြင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ” မှတစ်ဆင့် အစိုးရမှ ဆောင်ရွက်နိုင်သော “သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေအဖြစ်ဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း”ရန် ကြိုးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို အစိုးရထံသို့ အပ်နှင်းပါသည်။ အလား တူစွာပင် အရေးပေါ်အခြေအနေအား ကြေညာပြီးသည့်နောက် “အစိုးရအနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း”၁၉၄၅ ခုနှစ် အစိုးရအရေးပေါ် လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရန်နှင့် ခုခံနိုင်စွမ်းနည်းသော မီချီဂန်ဒေသခံများအပါအဝင် အဆိုပါ ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် အခြားအရေးပါသောအခြေခံလိုအပ်ချက်တို့အတွက် လိုအပ်သော ကာကွယ်မှုများကို ထောက်ပံ့ပေးနိုင်ရန်အလို့ငှာ လိုအပ်သောထောက်ပံ့မှုများ၊ ပစ္စည်းနှင့် လူများ၏ ပို့ဆောင် ဆက်သွယ်ရေးတွင် ပါဝင်သည့် မော်တော်ကယ်ရီများနှင့် ယာဉ်မောင်းများအား ကုန်စည်နှင့် ပို့ဆောင်မှု ကန့်သတ်ချက်များမှ ကန့်သတ်ပြီး ယာယီသက်သာမှုကို ဖြစ်စေရန် အသင့်အတင့်လိုအပ်သည်။

၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံနှင့်အတူ မီချီဂန်ဥပဒေအရ ကျွန်ုပ်တို့ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည် -

၁။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၊ ည ၁၁:၅၉ မိနစ်အထိ ဆက်လက် အကျုံးဝင်ပြီး COVID-19 အရေးပေါ်ကိစ္စကြောင့် ထောက်ပံ့မှုကို သက်ရောက်နိုင်သည့် (၁) COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့နှင့် သက်ဆိုင်သော ဆေးဝါးပစ္စည်းထောက်ပံ့မှုများနှင့် ကိရိယာ၊ (၂) လူမှုအဖွဲ့အစည်းလုံခြုံရေး၊ သန့်ရှင်း ရေးနှင့် လူမှုအဖွဲ့အစည်းမှ COVID-19 ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက် အိတ်များ၊ လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးရည်များကဲ့သို့ ပစ္စည်းများနှင့် ကိရိယာ၊ (၃) စတိုး ဆိုင်များ အရေးပေါ် ပြန်လည်ဖြည့်တင်းသည့် အစားအစာ၊ (၄) COVID-19 အရေးပေါ်အခြေ အနေနှင့် ပတ်သက်၍ ယာယီအိမ်တွင်နေခြင်း၊ ရောဂါခြေချုပ်ထားခြင်းနှင့် သီးသန့်ထားရှိရေးလုပ်ငန်း များကို ဆောင်ရွက်စီမံရန် လိုအပ်သောကိရိယာ၊ ထောက်ပံ့မှုပစ္စည်းများနှင့် လူများ၊ (၅) ဆေးဝါး၊ သီးသန့်ထားရှိခြင်း သို့မဟုတ် ရောဂါခြေချုပ်ထားခြင်းဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးရန် အစိုးရမှတာဝန်ပေးထားသူများနှင့် (၆) လိုအပ်သည့် ဆေးကုသရေးနှင့် အရေးပေါ်အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ပို့ဆောင်ပေးသူများအတွက်ဟူသည့်အချက်များနှင့်ပြည့်စုံပါက ပြည်နယ်နှင့် ဒေသဆိုင်ရာ ရာသီအလိုက် ကုန်စည်တင်းကြပ်မှုများအားလုံးကို ရပ်ဆိုင်း လိုက်သည်။


၂။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့၊ ည ၁၁:၅၉ မိနစ်အထိ ဆက်လက် အကျုံးဝင်ပြီး ပြည်နယ်နှင့် ဒေသလမ်းပန်းဆက်သွယ်ရေးအေဂျင်စီများသည် ရာသီအလိုက်မဟုတ်သော ကုန်စည်တင်းကြပ်မှုများကို ကျော်လွန်ခွင့်ပြုသည့် ခွင့်ပြုချက်များကို ထုတ်ပေးရန် ပြီးမြောက်သော အခြေခံအကြောင်းအရင်းအပေါ် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရမည်။ အဆိုပါ COVID-19 အရေးပေါ်ကိစ္စကြောင့် သက်ရောက်နိုင်သည့် ခွင့်ပြုချက်များသည် တံတားအလေးချိန်ခံနိုင်ရည်များကို ထင်ဟပ်စေမည်ဖြစ်ပြီး (၁) COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့နှင့် သက်ဆိုင်သော ဆေးဝါးပစ္စည်းထောက်ပံ့မှုများနှင့် ကိရိယာ၊ (၂) လူမှုအဖွဲ့အစည်းလုံခြုံရေး၊ သန့်ရှင်း ရေးနှင့် လူမှုအဖွဲ့အစည်းမှ COVID-19 ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက် အိတ်များ၊ လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးရည်များကဲ့သို့ ပစ္စည်းများနှင့် ကိရိယာ၊ (၃) စတိုး ဆိုင်များ အရေးပေါ် ပြန်လည်ဖြည့်တင်းသည့် အစားအစာ၊ (၄) COVID-19 အရေးပေါ်အခြေ အနေနှင့် ပတ်သက်၍ ယာယီအိမ်တွင်နေခြင်း၊ ရောဂါခြေချုပ်ထားခြင်းနှင့် သီးသန့်ထားရှိရေးလုပ်ငန်း များကို ဆောင်ရွက်စီမံရန် လိုအပ်သောကိရိယာ၊ ထောက်ပံ့မှုပစ္စည်းများနှင့် လူများ၊ (၅) ဆေးဝါး၊ သီးသန့်ထားရှိခြင်း သို့မဟုတ် ရောဂါခြေချုပ်ထားခြင်းဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးရန် အစိုးရမှတာဝန်ပေးထားသူများနှင့် (၆) လိုအပ်သည့် ဆေးကုသရေးနှင့် အရေးပေါ်အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ပို့ဆောင်ပေးသူများအတွက် ဟူသည့်အချက်များဖြင့်ပြည့်စုံပါက သယ်ယူပို့ဆောင်ခွင့်ပေးရမည်။

၃။ ချက်ချင်းသက်ရောက်မှုရှိ၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့၊ ည ၁၁:၅၉ မိနစ်အထိ ဆက်လက် အကျုံးဝင်ပြီး COVID-19 အရေးပေါ်ကိစ္စကြောင့် ထောက်ပံ့မှုများအပေါ် သက်ရောက်နိုင်သည့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရမည့် အချိန်အကန့်အသတ်နှင့် ဆူညံသံကန့်သတ်မှုကိုတားမြစ်ထားသည့် တားမြစ်ချက်များအားလုံးကို (၁) COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့နှင့် သက်ဆိုင်သော ဆေးဝါးပစ္စည်းထောက်ပံ့မှုများနှင့် ကိရိယာ၊ (၂) လူမှုအဖွဲ့အစည်းလုံခြုံရေး၊ သန့်ရှင်း ရေးနှင့် လူမှုအဖွဲ့အစည်းမှ COVID-19 ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက် အိတ်များ၊ လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးရည်များကဲ့သို့ ပစ္စည်းများနှင့် ကိရိယာ၊ (၃) စတိုး ဆိုင်များ အရေးပေါ် ပြန်လည်ဖြည့်တင်းသည့် အစားအစာ၊ (၄) COVID-19 အရေးပေါ်အခြေ အနေနှင့် ပတ်သက်၍ ယာယီအိမ်တွင်နေခြင်း၊ ရောဂါခြေချုပ်ထားခြင်းနှင့် သီးသန့်ထားရှိရေးလုပ်ငန်း များကို ဆောင်ရွက်စီမံရန်

လိုအပ်သောကိရိယာ၊ ထောက်ပံ့မှုပစ္စည်းများနှင့် လူများ၊ (၅) ဆေးဝါး၊ သီးသန့်ထားရှိခြင်း သို့မဟုတ် ရောဂါခြေချုပ်ထားခြင်းဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးရန် အစိုးရမှတာဝန်ပေးထားသူများနှင့် (၆) လိုအပ်သည့် ဆေးကုသရေးနှင့် အရေးပေါ်အရေးကြီးသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ပို့ဆောင်ပေးသူများအတွက် ဟူသည့်အချက်များဖြင့်ပြည့်စုံပါက တားမြစ်ချက်များကိုရုပ်ဆိုင်းထားမည်ဖြစ်သည်။

၄။ MCL 10.33 နှင့် MCL 30.405(3) နှင့်အရ ဤအမိန့်စာအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

ကျွန်ုပ်၏ လက်နှင့် မီချီဂန်ပြည်နယ်၏ ကြီးမားသောစည်းတံဆိပ်ကို ပေးအပ်ပါသည်။



ရက်စွဲ - ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်
အချိန်- ည ၈:၂၄ နာရီ

GRETCHEN WHITMER
မြို့တော်ဝန်

မြို့တော်ဝန်၏လွှဲပြောင်းချက်အရ

ပြည်နယ်အတွင်းရေးမှူး